

မာတိကာ

စဉ်

စာမျက်နှာ

◆ စာရေးသူရဲ့ ကျေးဇူးတင် ရင်တွင်းစကား

၁။ အလှတရားနဲ့ ဣန္ဒြေ

၂။ အလှတရား၊ ကောင်းခြင်းငါးဖြာနဲ့ အားငါးပါး

၃။ အလှတရားနဲ့ အပြစ်ခြောက်ပါး

၄။ အလှနဲ့ မာန

၅။ အလှမာန

၆။ အလှနဲ့ မာယာ

၇။ ပင်ကိုအလှကို တန်ဖိုးထားပါ

၈။ ဟတ္ထနီလား၊ ပဒုမ္မနီလား

၉။ စိတ်ကောင်းရှိဖို့က ပထမ

၁၀။ ယုံကြည်မှုရှိမှ မိန်းမလှ

၁၁။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်မှုနဲ့ အလှတရား

၁၂။ သူတစ်ပါးကြောင့် ဗီလိန် အဖြစ်မခံပါနဲ့

၁၃။ နှင်းဆီ၊ သစ်ခွ၊ မြတ်လေး၊ စွယ်တော်

၁၄။ သိက္ခာခြံလည်း လှပါတယ်

၁၅။ သစ္စာရုံလို့ လှပါစေ

၁၆။ မေတ္တာခြံလို့ လှပါစေ

၁၇။ ကိုယ့်လက်သွားမှ သူ့လက်လာမည်

၁၈။ အဖျားတက် အမှည့်စားရနိုးနိုး

၁၉။ တပ်မက်မှုနဲ့ လိုအပ်မှု

၂၀။ ကောင်းသော အလေ့အကျင့်သည်

ဘဝကို လှပစေသည်

၂၁။ ပျော်ရွှင်မှုဆိုတာ ဘဝရဲ့ အနှစ်သာရ

၂၂။ ပျော်ရွှင်ကျန်းမာ အလှဖြာ

၂၃။ အပြုံးနဲ့ အလှဆင်ပါ

၂၄။ နှုတ်ချို သျှိုတစ်ပါး

၂၅။ အမွှပါလီကို လေ့လာချဉ်းကပ်ခြင်း

၂၆။ မိန်းမသားတစ်ဦးရဲ့ အလှတရား

၂၇။ သမီးလှ ရတနာ

၂၈။ အလှဆုံး မိန်းမသား

၂၉။ မြားတစ်စင်း ရှေ့ကိုရောက်ဖို့

လေးကြိုးက နောက်ဆုတ်ပေးရတယ်

၃၀။ ကြောက်ရွံ့ခြင်း သို့မဟုတ် အလှကိုဖျက်တဲ့ ရန်သူ

၃၁။ ကိုယ့်ဘဝကို အလှဆင်သူက ကိုယ်ကိုယ်တိုင်ပါပဲ

၆၄

၆၈

၇၂

၇၅

၇၈

၈၂

၈၅

၈၇

၉၀

၉၄

၉၉

၁၀၄

၁၀၆

၁၁၀

၁၁၃

၁၁၆

၁၂၂

